

ပြောက်လျှပ် နဲ့ <pyet shat / pyet hlat> 闪烁, 闪亮
ပြောက်သိကာ နဲ့ <pyet thi' ka> 少量, 少许: သား ~ ထည့်
သည်။ 加少许盐。/ ပဲစောတဝါနဲ့ပြောင်းတောက်နှင့်သန ~ ဗုံး
一半豆子, 一半玉米, 加上一点大米。

ပြောက်သန်း ကာ <pyet than> 闪亮, 闪耀: မိုးအုံပြီးလျှပ်စ် ~
နောက်။ 乌云密布, 雷电闪耀。

ပြောက် I နဲ့ <pyaut> 斑点 II ကာ <pyaut> ①染上班
点: နေ့ ~ ထိုးသည်။ 太阳照得斑斑点点。/ တခန်းလုံးတံတွဲပုံ
တိုင်း ~ ထားသက္ကာသိရှိသည်။ 整个房间都象用蜃楼幻景
点缀着。/ အကျိုးများ ~ တယ်။ 衣服染上霉点。②疏忽,
破戒 ③花搭: မျက်နှာများ ~ တယ်။ 脸上有许多
黑斑。

ပြောက်ကျား: I နဲ့ <pyaut kya> 游击队: ~ စစ်
游击战 / ~ တယ် 游击队 II နဲ့ <pyaut kya> ①有斑点的:
အကျိုး ~ ကြိုးကိုဝင်ထားသည်။ 穿着花斑衣服。②不很严
格: ~ ဆောင်လဲ 没有严格守戒。III ကာ <pyaut
kya> 断断续续, 斑斑点点, 稀稀拉拉: မိုး ~ ရွှေတယ်။ 局部地区下阵雨。
/ သစ်ပင်တွေ ~ ပေါက်သည်။ 树木长得
稀稀拉拉。

ပြောက်ကျား: ပြောက်ကျား ကာ <pyaut kya: pyaut kya> 斑
斑点点, 断断续续: သူ၏ဆောင်းပါးများကိုသတင်းစာတွင် ~
တွေ့ရသည်။ 断断续续地在报上看到他的文章。

ပြောက်စွန်း ကာ <pyaut sun> 染上班点: အကျိုးများမင်တွေ ~
နောက်။ 衣服沾上了墨水。

ပြောက်သာက် I ကာ <byaut thaut> 混杂, 杂七杂八:
တော်မှာအစောင်ထားတော့လူတွေ ~ မဝင်နိုင်ဘူး။ 门口设看
守, 因此, 杂七杂八的人进不来。/ အခန်းတဲ့ကိုလူတော်
ဝင်လိုက်ထွက်လိုက်နဲ့ ~ ပါပဲ။ 房间里人们进进出出, 什
么人都有, 杂得很。II နဲ့ <byaut thaut> 混杂的: လူ ~
各种人 / ~ ဝကား 乱七八糟的话

ပြောက်အိုး နဲ့ <byaut o> = ပြောက်အိုး

ပြောက် မာ <pyait> 一阵(雨雪等): မိုးတဲ့ ~ လောက်ရွှေသည်။
下了一阵雨。

ပြောက်ကနဲ့ ကာ <pyait kh-ne> 一下子, 猛然; 在短暂停
时间内: ငွေလေးဘဝေလောက်ရွေးသွားတော့ ~ ပဲ။ 带一百块
钱去市场一下子就用光了。/ ရပ်ရှင်လက်မှတ်တယောင် ~
ကုန်သွားတာပဲ။ 一千张电影票很快被抢购一空。

ပြောက်ပြောက် ကာ <pyait pyait> (泪、汗等)哗哗流, 大量, 不
停: ချေး ~ ဖို့သည်။ 汗如雨下。/ မိုး ~ ရွှေသည်။ 下瓢
泼大雨。/ သီးနှံး ~ ကျသည်။ 雪花纷纷扬扬地落下。

ပြောက်ပြောက်ချော့ ကာ <pyait pyait khyaw> 精光: ဆာဆာနဲ့
စားယ်လိုက်တာထဲမင်းတွေအိုးကြိုးနှင့်တလုံးလဲ ~ သွားတာပဲ။ 饿
得一下子就将一锅饭吃得精光。

ပြင် I နဲ့ <pyin> ①外面 = အပြင် ②官 = အဆောင် /

တောင် ~ သည် = တောင်နှင့်ဘုရား 正宫娘娘 ③面,
表面: ဧရာ ~ 水面 / ဧရာ ~ 土地, 地面 / ကုန် ~ 平
原 / ကောင်းကင် ~ 天空 / ကျော့ ~ 背面 / ရန်ကုန်မြို့အ-
ရွှေ ~ အရပ်။ 仰光东城区 II ကာ <pyin> ①准备, 预
备: သူတို့အားလုံးသည့်သွားကြည့်ရန် ~ နေဂျာသည်။ 他们大
家正准备去看戏。②修理, 修改, 修正: စက်ဘီး ~ ဆိုင်
自行车修理铺 ③打扮, 修饰: အလှ ~ သည်။ 打扮。④
改变: ငင်ဗျားစကားစို့မဲ ~ နှင့်တော့။ 你别再改口了。⑤
摆设: ထမင်းပဲ ~ ပါတော့။ 请摆好饭菜。III သာ <pyin>
……之外, ……以外: ဆေးလိပ်သောက်သည် ~ ကုန်ကို
ပါစားသည်။ 除抽烟外还吃槟榔包。IV ပါ <pyin> 比:
သနကောင် ~ ညုံမှန်ကုန်ဘူး။ (သနကောင်ထက်ညုံမှန်ကုန်ဘူး) (成)
夜再深不会深过三更半夜, 意即: 破罐破摔。V ပါ
<pyin> (一)句(话), (一)个(建议): ပါမန် ~ 两种主
义

ပြင်ဗျား နဲ့ <pyin ku> (古)抓阄儿

ပြင်ကျော် နဲ့ <byin gye> 宽阔的平面: ပင်လယ် ~ 宽广的
海面 / ကောင်းကင် ~ 广阔的天空

ပြင်ကြီး နဲ့ <byin gyi> 大平原, 大沙滩

ပြင်ချက် နဲ့ <pyin gyet> 修正, 订正, 修订

ပြင်ဆင် ကာ <pyin hsin> ①准备, 筹备, 预备: ~ မှုအစည်းအ-
ဓာတ် ဆောင်ရွက် ~ ရန်မသင့်။ 不应修改会议决定。②打扮, 装
饰: ချယ်သဲ ~ ပြီးမှုအခန်းထဲကထွက်လာတယ်။ 打扮了以后,
从屋里走出来。/ အခန်းကိုယ်သင်ယပ်ယပ်မွှေ့မဲ ~ ထာပါ။
请把房间布置得整齐雅观些。/ ကွယ်လွန်သူ၏ဥပုံးတွေရှုပ်ကို
~ ထားကြတယ်။ 整理遗容。④摆设: ထမင်းပဲ ~ သည်။
摆好饭菜。

ပြင်ဆင်ချက် နဲ့ <pyin hsin gyet> 改正, 勘误: ဥပုံး ~ 法
律修正案

ပြင်ဆင်မှု နဲ့ <pyin hsin hmu> ①准备, 筹备 ②装饰, 装
璜: မိုးအုံ ~ ကောင်းတယ်။ 这本书装帧好。③修正

ပြင်ညီ နဲ့ <byin nyi / pyin nyi> 平面

ပြင်ညီဂြိုဟ်ဖော် နဲ့ <byin nyi gyi aw: meit tri> [缅·英
ပြင်ညီ+geometry] [数]平面几何

ပြင်ညီစောင်း နဲ့ <byin nyi zaun> 斜面

ပြင်ညီပို့ နဲ့ <byin nyi pon> 平面图

ပြင်တိုးခေါင်း နဲ့ <pyin ti: gaun> 平原

ပြင်ပ နဲ့ <pyin pa> 外面, 外部

ပြင်ပလူနာ နဲ့ <pyin pa' lu na> 门诊病人: ~ ရွှေ့ 门诊
部

ပြင်သား နဲ့ <pyin pa' dha> 外人(男性)

ပြင်ဟူး နဲ့ <pyin pa' dhu> 外人(女性)

ပြင်ပဲ ကာ <pyin pe> = ပြင်